

ဟောမျှဂံသုတ်

ဟောမျှဂံသုတ်သည် သံယုတ်ပါဋ္ဌီတော်၌ပါရှိသော သုတ္တံတစ်ခုဖြစ်၍ မြတ်ပုဒ္ဓကိုယ်တိုင် ဟောကြားတော်မူခဲ့သည်။ **ပရိတ်ကြီး (၁၁)သုတ်ဟု** လူသီများသော ပရိတ်ကြီးပါဋ္ဌီတော်တွင် ဤသုတ္တံကို အခြေခံ၍ ဂါထာများနှင့် သစ္စာပြုပုံကိုသာ ရေးဖွဲ့ထားခြင်းဖြစ်သည်။ ပရိတ်ကြီးလာ ဟောမျှဂံသုတ် သည် မူရင်းမဟုတ်ဘဲ နေ့စဉ်ရွှေတ်ဖတ်ပူလော်သောအခါ အဆင်ပြောစေရန် စီရင်ရေးသားထားသော သုတ်ဖြစ်သည်။ [၁]

ဟောမျှဂံသုတ်တွင် **ဟောမျှင်ခုနစ်ပါး** မြတ်တရား၏ အကျိုးကျေးဇူးတိုကို ဟောပြထားပါသည်။ "သတိ၊ ပညာ (ဓမ္မဝိစယ်)၊ ဝိရိယ၊ ပိတိ၊ ပသုဒ္ဓိ၊ သမာဓိ၊ ဥပောက္ဌာ ဤတရားခုနစ်ဖြာတိုကို ဟောမျှင် တရားများ ဖြစ်ကြသည်"ဟူ၍ မြတ်စွာဘုရားက ထုတ်ဖော်ပြောကြားပေ၏။ "ဟောမျှင်ခုနစ်ပါးသည် ကျင့်သုံး၊ ပွားများရမည့်တရားဖြစ်၍ သံသရာ၌ ကျင်လည်နေကြရသော သူတို့၏ ဆင်းခဲ့ခွဲကွဲကို သက်သာပောက်ကင်းစေနိုင်၏။ ထကြွှေ သောင်းကျန်းလာသော ကိုလေသာတို့ကိုလည်း နှိပ်ကွဲ ဆုံးမနိုင်၏။ အရဟတ္ထမဂ်၏ အဂါအစိတ်အပိုင်းလည်း ဖြစ်ပေ၏။"ဟု ဤသုတ်တွင် ပြဆို ထားသည်။

ဝေါဟာရ အနက်အဓိပ္ပာယ်

ဟောမျှဂံသည် ဟောမီ နှင့် အဂ် ကိုတွဲစပ်ရေးသားထားသည့် ပုံစံဖြစ်၍ ဟောမီ သည် အသိဉာဏ် (သို့) အသိဉာဏ်ရှိသူ ဖြစ်ကာ အဂ် သည် အကြောင်းတရားဟုအနက်ရရှိသည်။ ထို ဟောမီအဂ် မှ ဟောမျှဂံ ဟူ၍ ပြောင်းလဲသည့်သဘောဖြစ်သည်။ ထိုကြောင့် အသိဉာဏ်ရခြင်း၏ အကြောင်းဟု အနက်ရသည်။ [၂]

ဟောမျှဂံ (အဂ်လိပ်-ပါဋ္ဌီ : Bojjhangā[၃]) ဟုသောစကားလုံးကို တိပိဋက ပါဋ္ဌီ-မြန်မာအဘိဓာန်၌ ဤသို့ဖွင့်ဆိုသည်။ "ဟောမီ+အဂ်။ သတိ၊ ပညာ စသော ဂု ပါး အပေါင်းအစုသည် သစ္စာ င့်-ပါး သိ ရာ၌လည်းကောင်း၊ ကိုလေသာအစဉ်ဟူသော အိပ်ပျော်ခြင်းမှ နိုးရာ၌လည်းကောင်း၊ နိုဗ္ဗာန်ကို

မျက် မောက်ပြုရာ၌လည်းကောင်း အကြောင်းတရားများ ဖြစ်သည်၊ ထိုကြောင့် ဗောဓိ မည်၏၊ ထို အပေါင်းအစုဖြစ်သော ဗောဓိ၏အစိတ်အပိုင်း (အင်)သည် ဗောဉ်မည်၏။ တနည်းအားဖြင့် သစ္ာ င့်-ပါး သိတတ်သော၊ ကိုလေသာအစဉ်ဟူသော အိပ်ပော်ရာမှ နှီးတတ်သော၊ နိုဗာန်ကို မျက်မောက်ပြုတတ်သော အရိယာသာဝကသည် ဆိုအပ်ပြီးသော ဂုဏ်သတ္တိ ကြောင့် ဗောဓိမည်၏၊ ထိုအရိယာသာဝကဟူသော ဗောဓိ၏ဖြစ်ကြောင်း တရားတို့ သည် (ဤအရာ၌ အင်သဒ္ဒိအကြောင်း ဟော ဖြစ်၏) ဗောဉ်မည်၏။”^[၄]

ဟောတော်မူခြင်း

အခါတစ်ပါးတွင် မြတ်စွာဘုရားသည် ဝေါးဝန်ကြောင်း၌ သတင်းသုံးတော်မူစဉ် အရှင်မဟာကသာ ပမထောင်သည် ပို့ပြလလိုက်ရှု၍ နေထိုင်မကောင်းဖြစ်သည်။ ထိုအခါ မြတ်စွာဘုရားသိတော်မူ၍ ဗောဉ်တရား (၃)ပါးကို ဟောတော်မူသည်။

“သတ္တိမေ ကသာပ ဗောဉ်၏ မယာ သမ္မဒကွာတာ ဘာဝိတာ ဗဟိုလီကတာ အဘိညာယ သံမွှာဇာ ယ နိုဗာနာယ သံဝတ္ထာနီ”

အခိုဗာယ်မှာ မြတ်စွာဘုရားဟောကြားသည် ဤတရားခုနှစ်ပါးကို ပွားများအားထုတ်လျှင် အသိညာက်ပညာ၍ သစ္ာလေးပါးကို သိခြင်း၊ နိုဗာန်ချမ်းသာရခြင်းတို့ဖြစ်စေမည်ဟူ၍ ဖြစ်သည်။ ထိုတရားများကို မိမိသန္တာန်တွင် ထပ်ခါတလဲလဲ လိုက်နာကျင့်ကြံ ပွားများအောင်ပြုလုပ်ရန်ဖြစ် သည်။^[၅]

ရှင်မဟာ မောဂါလန် နေထိုင်မကောင်းသည့်အခါတွင်လည်း ကျင့်ကြံ နှလုံးသွင်း အားထုတ်ရမည့် ဤတရားကိုသာဟောခဲ့သည်။ မြတ်ပုဒ္ဓ နေထိုင်မကောင်းဖြစ်တော်မူသောအခါ အပါးတော်အလုပ် အကြွေးဖြစ်သော စုန္တမထောင်ရှု မြတ်စွာဘုရားက ဟောခိုင်းကာ ကိုယ်တော်တိုင် နှလုံးသွင်း ဆင်ခြင်သည်။

ရေဂါပြောက်ကင်းပုံ

မြတ်စွာဘုရားဟောကြားသော ထိုတရားများကို အရှင်မဟာကသုပမထေရ်သည် နှလုံးသွင်း
ပွားများကျင့်သုံးသောအခါ အဆင့်တစ်ခု၌ ပီတိဟုခေါ်သော ကြည်နဲ့ခြင်းဖြစ်လာသည်။ စိတ်
ကြည်လင်သာအခါ အကြောင်းအကျိုးသေားအရ စိတ်မှ ခန္ဓကိုယ်ကို ကျေးဇူးပြုသည့် လောက
နိယာမသေားအရ သွေးသားများစင်ကြယ်၍ ရောဂါပြောက်ကင်းခဲ့သည်။ ၅

ହୋଲ୍‌ଡିନ୍‌ବୁଟ୍ ପିଟ୍‌ର୍‌ଫାଂ୍ଡ୍ ଫନ୍‌କାଫ୍‌ଫ୍ରିଣ୍ଡ୍ ଅର୍ଡିପ୍ରିୟ

၁။	ပါဠိ	မြန်မာပြန်
၁။	<p>သံသာရေ သံသရဏ္ဍာနံ၊ သဗ္ဗုဒ္ဓက္ခ ဝိနာသနေ။ သတ္တ စမ္မ စ ဟော့ဂော်၊ မာရသေနာပမဏ္ဍာနေ။</p>	<p>ဟော့ရွင်ခုနှစ်ပါး မြတ်တရားသည် သံသရဏ္ဍာနံ ကျင်လည်နေကြရသော သူတို့၏ ဆင်းရဲဒုက္ခက္ခကို သက်သာပြောက်ကင်းစေနိုင်၏။ ထကြ သောင်းကျန်းလာသော ကိုလေသာတို့ကိုလည်း နှိပ်ကွပ်ဆုံးမနိုင်၏။ အရဟတ္တမဂ်၏ အကို အစိတ်အပိုင်းလည်း ဖြစ်ပေ၏။</p>
၂။	<p>ဗုဏ္ဍာတွာ ယေ စိမ သတ္တာ၊ တိဘဝါ မုတ္တကုတ္တမာ။ အဏတ် မဇော်ဗျာဝီ၊ အမတံ နိဗ္ဗာယံ ဂတာ။</p>	<p>သတ္တဝါတို့သည် ဟော့ရွင်ခုနှစ်ပါး မြတ်တရားကို ဒီဋ္ဌသိမြင်ကြပါလျှင် ဘဝသုံးပါးမှ ကျွတ်လွှတ် ကြကုန်၏။ မြတ်ရာသို့လည်း ရောက်ကုန်၏။ ပဋိသန္ဓာနေရသည့်ဘေး၊ အိုရသည့်ဘေး၊ နာရ သည့်ဘေး၊ သေရသည့်ဘေးတို့ကင်းသော နိဗ္ဗာယံ သို့လည်း ရောက်ကြရကုန်၏။</p>

၃။	ဝေမာဒီ ဂုဏ္ဍာပေတံ၊ အနေကရှုဏာသင်ဟံ။ သိသစ္စ ကူမံ မန္တံ၊ ဟော့မျှင့် ဘဏာမ ဟော။	ဆိုခဲ့ပြီးသော ဂုဏ်ကျေးမှုးတိန္တုင်သာမက အခြား သော ဂုဏ်ကျေးမှုးတိန္တုင် ပြည့်စုံသည့်အပြင် ဆေး လည်းဖြစ် မန္တရားလည်းဖြစ်သော ဤဟော့မျှင်သုတေ ပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြပါကုန် စို့။
၄။	ဟော့မျှဂို့ သတိသန္တံ၊ တောာ ဓမ္မာနံ ဝိစယော တထာာ။ ဝိရိယံ ပိတိ ပသုဒ္ဓံ၊ ဟော့မျှဂို့ စ တထာာ' ပရော။	ဟောခိုဉာဏ်၏ အဂိုအစိတ်အပိုင်း ဖြစ်ကုန်သော သတိ၊ ပညာ (ဓမ္မဝိစယော)၊ ဝိရိယံ၊ ပိတိ၊ ပသုဒ္ဓံ၊ သမာဓိ၊ ဥပေက္ခာ ဤတရားခုနှစ်ဖြာတို့ကို ဟော့မျှင် တရားများ ဖြစ်ကြသည်ဟူ၍ တရားအားလုံးကို သိမြင်တော်မူသော မြတ်စွာသုရားက ထုတ်ဖော် ပြောကြားပေ၏၊ ထို့ဟော့မျှင်ခုနှစ်ပါးတို့ကို ပွားများ အပ်ကုန်၏၊ ထပ်ခြားထပ်ခြား ပွားများအပ်ကုန်၏။
၅။	သမာဓိပေက္ခာ ဟော့မျှဂို့၊ သတ္တာ' တေ သဗ္ဗဒသုံး နား။ မုန်နာ သမ္မဒက္ခာတာ၊ ဘာဝိတာ ဗဟိုလီကတာ။	ဤဟော့မျှင်ခုနှစ်ပါး တရားမြတ်စွာကို ပွားများသည် ရှိသော် တရားထူး တရားမြတ်တို့ကိုလည်း တိုးတက်သိစေနိုင်သည့် အကျိုးရှိ၏၊ ကိုလေသာ ငြိမ်းအေးခြင်း အကျိုးလည်း ရှိ၏၊ အရဟတ္တုမဂ်ကို ရရှိခြင်းအကျိုးလည်း ရှိ၏။ ဤသို့မှန်သောစကား ကို ဆိုသဖြင့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) အခါခေါ်သိမ်း စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။
၆။	သံဝတ္ထာန္တံ အဘိဉာယာ၊ နိုဗ္ဗာနာယာ စ ဟောခိုယာ။ ဇတေန သစ္စဝဇ္ဇနာ၊ သောတ္ထိ တေ (မေ/ပိတာ) ဟောတု သဗ္ဗဒါ။	ဤဟော့မျှင်ခုနှစ်ပါး တရားမြတ်စွာကို ပွားများသည် ရှိသော် တရားထူး တရားမြတ်တို့ကိုလည်း တိုးတက်သိစေနိုင်သည့် အကျိုးရှိ၏၊ ကိုလေသာ ငြိမ်းအေးခြင်း အကျိုးလည်း ရှိ၏၊ အရဟတ္တုမဂ်ကို ရရှိခြင်းအကျိုးလည်း ရှိ၏။ ဤသို့မှန်သောစကား ကို ဆိုသဖြင့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) အခါခေါ်သိမ်း စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။

၃။	ကေသို့ သမယ် နာ ထော၊ မောဂုလ္လာနှင့် ကသပံး။ ဂိုလာနေ့ ဒုက္ခိတော ဒီသွာ၊ ဟောမျင်း သတ္တေ အသယို။	အခါတပါး၌ မြတ်စွာဘုရားသည် မကျန်းမာသဖြင့် ဆင်းရဲ့ဒုက္ခိရောက်ရသော ရှင်မောဂုလ္လာနှင့် ရှင်မ ^{၁၁} ဟာကသပမထောရ် နှစ်ပါးအား ဟောမျင်းနှစ်ပါး တရားမြတ်စွာကို ဟောကြားတော်မူခဲ့၏။
၈။	တေ စ တံ အဘိန္ဒိတ္ထာ၊ ရောဂါ မူစိုးသု တခံကော်။ တောန သစ္စဝဇ္ဇနာ၊ သောတ္ထိ တေ (မေ/ပီတ) ဟောတု သဗ္ဗာဒီ။	ထိုမထောရ် နှစ်ပါးသည် ဟောမျင်းတရားတော်ကို လွန်စွာ နှစ်သက်ကြသည့်အတွက် တရားနာဆဲ ခက္မာပင် အနာရောဂါမှ သက်သာပျောက်ကင်းခဲ့ ရလေသည်။ ဤသို့ မှန်သော စကားကို ဆိုသဖြင့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) အခါခပ်သိမ်း စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။
၉။	ကေဒါ ဓမ္မရာဏာပို၊ ဂေလ ညေနာ' ဘိပိဋ္ဌာတော်။ စုန္တတ္ထောန တံယေဝ၊ ဘက္မာပေတ္ထာန သာဒံ။	အခါတပါး၌ မြတ်စွာဘုရားကိုယ်တိုင် အနာရောဂါ ဖိစီးနှုပ်စက်ခြင်းကို ခံတော်မူရ၏။ ထိုအခါ စုန္တ မထောရ်မြတ်ကို ရုံသေစွာ ဟောမျင်းတရား ဟောစေ ပြီး မြတ်စွာဘုရား နာကြားတော်မူသည်။
၁၀။	သမ္မာဒီတ္ထာန အားား၊ တမ္ဗာ ဂုဏ်သို့ ဌာနသော်။ တောန သစ္စဝဇ္ဇနာ၊ သောတ္ထိ တေ (မေ/ပီတ) ဟောတု သဗ္ဗာဒီ။	ဟောမျင်းတရားကို နှစ်လို့တော်မူ၍ ဟောသောခက္မာ မှာပင် အနာပျောက်ကင်းလေသည်။ ဤသို့ မှန်သော စကားကို ဆိုသဖြင့် သင့်အား (ကျွန်ုပ် အား /ဖခင်အား) စီးပွားချမ်းသာ အမြဲဖြစ်ထွန်းပါ စေသတည်း။

	ပဟီနာ တေ စ အားာခာ တိက္ခန္တမ့် မဟေသိနံ။ မဂ္ဂဟတာ ကိလေသာဝ၊	မဟာကသုပတေ၏ မဟာမောဂ္ဂလာန်ထေရ်နှင့် ဘုရားရှင်တိုအား အနာရောဂါတို ကင်းပြောက် ကြကုန်၏။ မဂ်ဖြင့် ပယ်အပ်သော ကိလေသာတို့ ကဲ့သို့ အနာရောဂါတိသည် နောက်ထပ်မဖြစ်နိုင်
၁၁။	ပတ္တာ' နှပွတိဓမ္မတံ့။ ဧတေန သစ္စဝဇ္ဈာ၊ သောတို့ တေ (မေ/ပီတ) ဟောတူ သဗ္ဗဒါ။	ကြတော့ပေ။ ကြသို့မျန်သော စကားကို ဆိုသဖြင့် သင့်အား (ကျွန်ုပ်အား /ဖခင်အား) စီးပွားချမ်းသာ အမြဲဖြစ်ထွန်းပါစေသတည်း။
	ဗော်သုတေ နိုင်တံ့။	ဗော်သုတ် ပြီးစီးပါပြီ။ ^[၅]

လက်သည်းကွင်းအတွင်းရှိ စကားလုံးများသည် မူရင်းစာအုပ်တွင် မပါရှိသော်လည်း ဖခင်အတွက် ပီတ၊ မိခင်အတွက် မာတာ၊ မိမိကိုယ်တိုင်အတွက် မေ စသဖြင့်ထည့်သွင်းရွတ်ဆိုနိုင်သည်။

ဗော်သုတ် ရွတ်ဖတ်ခြင်းအကိုးး

ဗော်သုတ်ကို ရွတ်ဖတ်ခြင်းဖြင့် "လူမမာများကို ရောဂါသက်သာစေသည်၊ ပြောက်ကင်းစေ နိုင်သည်ဟူ၍ ယုံကြည်ကြသည်။" မူရင်း ဗော်သုတ် သုံးသုတ်ကိုတွေ့ရှု ရွတ်လျှင် ပို၍ ကောင်းသည်"ဟု ဗုဒ္ဓဘာသာကောင်းတယောက်^[၆] စာအုပ်ထဲတွင် ဆိုထားပါသည်။ ပရိတ် အနက်အခါးပါယ်တွင်လည်း အရှင်မဟာမောဂ္ဂလာန်နှင့် အရှင်မဟာကသုပတို့ နေမကောင်း ဖြစ်သည့်အခါး
မြတ်စွာဘုရားက ဗော်ခုနစ်ပါးတရားကို ဟောပေးပြီး သက်သာရာ ရရှိကြောင်း၊ မြတ်စွာဘုရားကိုယ်တော်တိုင် နေမကောင်းဖြစ်သည့် အခါးလည်း စုနွဲရဟန်းတော်အား ဗော်သုတ်ကို ဟောကြားစေပြီး သက်သာရာ ရရှိခဲ့ကြောင်းများကို ဖွဲ့ဆိုထားပါသည်။ ထိုကြောင့် သရဏာဂံ သုံးပါးနှင့် ပါးပါးသီလကို ဆောက်တည်၍ အကုသိုလ်ကင်းစင်နေချိန်တွင် ဗော်သုတ်ကို ယုံကြည် ကြည်ရွတ်ဖတ်ပါက ဝေအနာခံစားနေရသူများ ရောဂါ သက်သာပြောက်ကင်းနိုင်သည်ဟု မြန်မာ ဗုဒ္ဓဘာသာဝင်တို့က ယုံကြည်ကြသည်။

ကိုးကား

1. ↑ ဒေါက်တာ နန္ဒမာလာဘိဝံသ (ဧပြီ၊ ၂၀၁၁)။ [ဟော့ရွှေ့သုတေ](#) အနှစ်ချုပ်။ ရန်ကုန်းဦးဝင်းနှင့် (သာသနာရေးဦးစီးဌာန ထွန်မှုဗ္ဗား)။ p. ၈၁၂။ 12 August 2020 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 17 May 2020 တွင် ပြန်စစ်ပြီး။ |author-link= တန်ဖိုး စစ်ဆေးရန် (အကူအညီ); |date= ရှိရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
2. ↑ ဒေါက်တာ နန္ဒမာလာဘိဝံသ (ဧပြီ၊ ၂၀၁၁)။ [ဟော့ရွှေ့သုတေ](#) အနှစ်ချုပ်။ ရန်ကုန်းဦးဝင်းနှင့် (သာသနာရေးဦးစီးဌာန ထွန်မှုဗ္ဗား)။ p. ၈၁၃။ 12 August 2020 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 17 May 2020 တွင် ပြန်စစ်ပြီး။ |author-link= တန်ဖိုး စစ်ဆေးရန် (အကူအညီ); |date= ရှိရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
3. ↑ [The Seven Factors of Enlightenment by Piyadassi Thera](#)
4. ↑ မန္တလေးမြို့ မစိုးရိမ် နာယကစာချေအဖွဲ့ (၁၉၈၂)။ တိပိဋက ပါဠိ-မြန်မာအဘိဓာန်၊ ပ-၀၈၍၊ အတွဲ-၁၅၅။ ၈၁၂၂၈။
5. ↑ ဒေါက်တာ နန္ဒမာလာဘိဝံသ (ဧပြီ၊ ၂၀၁၁)။ [ဟော့ရွှေ့သုတေ](#) အနှစ်ချုပ်။ ရန်ကုန်းဦးဝင်းနှင့် (သာသနာရေးဦးစီးဌာန ထွန်မှုဗ္ဗား)။ p. ၈၁၃၃။ 12 August 2020 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 17 May 2020 တွင် ပြန်စစ်ပြီး။ |author-link= တန်ဖိုး စစ်ဆေးရန် (အကူအညီ); |date= ရှိရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
6. ↑ ဒေါက်တာ နန္ဒမာလာဘိဝံသ (ဧပြီ၊ ၂၀၁၁)။ [ဟော့ရွှေ့သုတေ](#) အနှစ်ချုပ်။ ရန်ကုန်းဦးဝင်းနှင့် (သာသနာရေးဦးစီးဌာန ထွန်မှုဗ္ဗား)။ p. ၈၁၉။ 12 August 2020 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 17 May 2020 တွင် ပြန်စစ်ပြီး။ |author-link= တန်ဖိုး စစ်ဆေးရန် (အကူအညီ); |date= ရှိရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
7. ↑ [Jump up to:](#)

၁၁ ၁၁ သာသနာတော်ထွန်းကား ပြန်ပွားရေး ဦးစီးဌာန (၂၀၁၅)။ ဗုဒ္ဓဘာသာကောင်းတစ်ယောက်။ ၈၁၀၀-၈၀၂၂။

Reference

- <https://my.wikipedia.org/wiki/ဟော့ရွှေ့သုတေ>